

# မမာလွင်၏ငွေစုနည်း




## Tip 1

အသုံးစရိတ်များအား  
စရင်းပြုစုပါ

## Tip 2

မလိုအပ်သည့်အရာများကို  
ခွဲခြားသတ်မှတ်ပြီးကော်ဖီ၊  
ကွမ်းယာနှင့်အဆာပြေ  
အစားအစာများလျှော့စားပါ



## Tip 3

ချွေတာလိုက်သည့်  
ငွေပမာဏများအား  
ငွေစုထဲသို့ထည့်ပါ

"ကျွန်မရဲ့ဝင်ငွေအနည်းငယ်လေးနဲ့  
စတင်စုနှိုင်းခဲ့ရင်  
လူတိုင်းပဲ စုစောင်းနိုင်မယ်လို့ ယုံကြည်ပါတယ်"

